

ယာဉ် ~ ရလမ်း: 飞机跑道 ② 传下, 遗传; 出身; 演变; ဆင်းရဲသောမိဘက ~ လာသူဖြစ်၏။ 出身寒门。 / အိမ်ကြက် အားလုံးသည်တောကြက်မှ ~ လာကြခြင်းဖြစ်ပါသည်။ 家鸡是从野鸡进化来的。

ဆောင့် က၊ <hsaun'> ① (突然) 推, 冲, 猛撞, 踉, 顿足; အုတ်နံရံကိုခေါင်းနဲ့ ~ တယ်။ 用头猛撞墙壁。 / ခြေဖနှောင့် နှင့် ~ သည်။ 用脚跟踩地。 ② 砸, 夯实, 冲压, 夯; မြေကို တိနှင့် ~ သည်။ 用夯夯地。 / တံခါးကို ~ ရှိပိတ်သည်။ 把门使劲撞上。 ③ 颠簸; လှည်း ~ သည်။ 牛车颠簸。 ④ (古) 猛跑 ⑤ 不满, 发脾气

ဆောင့်ကန် က၊ <hsaun' kan> 踹

ဆောင့်ကြီးအောင်ကြီး ကဝ၊ <hsaun' gyi: aum' gyi:> 赌气地, 甩甩搭搭, 没好气地, 跺着脚地; ကျွန်တော်သည်အိပ်ရာလိပ် ကို ~ ဖြင့်ယူပြီးစိတ်ဆိုးမာန်ဆိုးဖြင့်ခင်းသည်။ 我甩甩搭搭地把铺盖卷拿来气呼呼地把它铺开。

ဆောင့်ကြောင့်ထိုင် က၊ <hsaun' gyaun' htain> 蹲着

ဆောင့်ကြားကြား ကဝ၊ <hsaun' kywa: gywa:> 自高自大; 大模大样; ~ နိုင်သည်။ 狂妄。

ဆောင့်ကြားထိုင် ကဝ၊ <hsaun' kywa: htain> = ဆောင့်ကြောင့် ထိုင်

ဆောင့်ချ က၊ <hsaun' khya'> 蹶; ကြက်ဥခြင်းကို ~ လိုက်ယင် အကုန်ကွဲကုန်မှားပေါ့။ 把鸡蛋筐往地下蹶, 还不都要破了。

ဆောင့်ချောင်ထိုင် / ဆောင့်ခြောင်ထိုင် က၊ <hsaun' gyaun' htain> = ဆောင့်ကြောင့်ထိုင်

ဆောင့်ဆောင့်ထိုင် က၊ <hsaun' zaun' htain> = ဆောင့်ကြောင့် ထိုင်

ဆောင့်ဆောင့်အောင်အောင် ကဝ၊ <hsaun' zaun' aun' aun'> = ဆောင့်ကြီးအောင်ကြီး

ဆောင့်အောင် က၊ <hsaun' aun'> 赌气地, 甩甩搭搭, 没好气地

ဆောင် I န၊ <hsaun/zaun> 殿, 堂, 楼, 所; ခန်းမ ~ 礼堂 / ဆရာ ~ 教员宿舍 II က၊ <hsaun> ① 带领, 叫走; သူ့ကိုအတင်းခေါ် ~ သွားသည်။ 把他劫持走了。 ② 运 ③ 随身携带; အိတ် ~ ခိုင်ယာရီ 袖珍日记 ④ 带有, 具有; ဘာအဓိပ္ပာယ်တွေ ~ နေသလဲ။ 具有什么意义? ⑤ 佯作, 假装; မြည်းယောင် ~ သည်။ 假装驴子。 ⑥ 有……能力; မြတ်လှသောအဆင်းကို ~ သောမိန်းမငယ် 相貌高贵的年轻女子 ⑦ 背诵; အာဂုံ ~ သည်။ 背诵。 / ပိဋကတ်သုံးပုံကို ~ ကုန်သောရဟန်းတို့ 能背诵三藏经的和尚 ⑧ 带来, 给予; ကောင်းကျိုးချမ်းသာကို ~ သည်။ 带来好处。 ⑨ 提出, 举出 (例子); ဥပမာ ~ ရှိပြပါ။ 请举例子。 ⑩ 做; ကြံတိုင်း အောင်၍ ~ တိုင်းမြောက်ပါစေ။ 祝一切顺利。 / ပြည်သူ့အ ကျိုး ~ သည်။ 为人民造福。 ⑪ 扩散 ⑫ 上升 ⑬ 纳税; အခွန် ~ သည်။ 缴税。 III မ၊ <hsaun / zaun> 座, 栋;

အိမ်တ ~ 一幢房子

ဆောင်ကူး န၊ <hsaun gu:> 【建】(楼房之间的)走廊

ဆောင်ကိုင် န၊ <hsaun gain> 持宫廷仪仗的护卫

ဆောင်ကပ် န၊ <hsaun gat> 紧连着大殿的偏殿

ဆောင်ကြာမြိုင် န၊ <hsaun kya myain> 妓院, 窑子

ဆောင်ကြီး န၊ <hsaun gyi:> ① 皇帝赏赐的表示品级的饰物 ② 大殿

ဆောင်ကြီးရှက်ကြီး န၊ <hsaun gyi: ywet gyi:> 皇帝赏赐的表示品级的饰物

ဆောင်ကြဉ်း က၊ <hsaun gyin:/hsaun kyin:> ① 带领, 带; ရဟန်းကိုရွှေတော်သို့ ~ ခဲ့သည်။ 带领僧徒走到皇帝面前。 ② 运送; ကျောက်မီးသွေးများကိုကားဖြင့် ~ သည်။ 用车运煤。 ③ 处理, 办理, 做; ဤအမှုကိုစွဲကို ~ ပေးသူ 办理这件事的人 / ကျွန်မတို့ ~ ရမည့်တာဝန်တွေရှိပါသေးတယ်။ 我们还有任务。

ဆောင်ချမ်း န၊ <zaun gyan:> = စောင်ချမ်း

ဆောင်ခြား န၊ <hsaun gya:> 单独的楼、堂

ဆောင်ငွေ န၊ <hsaun ngwei> 因公而预支的款

ဆောင်ဆို က၊ <hsaun hso> (古)【律】控告, 起诉

ဆောင်ညွှန်း က၊ <hsaun hnyun:> (罕)举例, 打比方

ဆောင်တော်ကူး I န၊ <hsaun daw gu:> ①【植】洋素馨, 洋丁香 Porana paniculata ② 一种布的花色 II က၊ <hsaun daw ku:> ① 幸, 帝王驾临后妃寝宫 ② (喻) 去房中幽会

ဆောင်စား န၊ <hsaun da:> 佩刀

ဆောင်နီ န၊ <hsaun ni> (官) 装于红袋子中携带的兵器

ဆောင်နှင်း က၊ <hsaun hnin:> ① 赐予 ② 许配

ဆောင်ပါး I န၊ <hsaun ba:> 托人带(或叫人送)的东西或 通知书 II က၊ <hsaun pa:> ① 捎, 托人带; 叫人送 ② 随身带; ~ မြဲထက်သေခံလက်မှတ် 随身带的证件

ဆောင်ပုံ န၊ <hsaun bon> ① 亭阁尚未盖瓦的房顶 ② 鱼叉

ဆောင်ပုံကိုင် က၊ <hsaun bon kain> 制图(建筑房屋)

ဆောင်ပိုင် န၊ <hsaun bait> (官) 持宫廷仪仗的护卫

ဆောင်ပုဒ် န၊ <hsaun bout> 座右铭, 信条; 口号

ဆောင်ပန်း န၊ <hsaun ban:> ① 木摇篮 ② 牛车前部的座位 (见282页图) ③ (古) 衬垫物 ④ (古) 一种座位 ⑤ 楼上与楼梯平齐的地方

ဆောင်ပြိုင် န၊ <hsaun byain> 并排相连的房屋

ဆောင်မကြီး န၊ <hsaun ma' gyi:> 寺庙内的一种大殿

ဆောင်ယူ က၊ <hsaun yu> ① 带来, 携带, 拿来; အခြားနိုင်ငံမှ ~ လာသည့်စပါးမျိုးကောင်းမျိုးသန့် 从别国带来的水稻良种 ② 请; ရဟန်းသံဃာတို့ကို ~ သည်။ 请僧侣来。 ③ 征税; အခွန်အတုတ်ကို ~ သည်။ 征税。